



HARP-F
Humanitarian Assistance and
Resilience Programme Facility

လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွင်
အမျိုးသားအဆင်/ နိုင်ငံတော်အဆင် ခေါင်းဆောင်မှု-ကမ္ဘာလုံးဆိုင်ရာ
နောက်ခံအခြေအနေများတွင် မြန်မာနိုင်ငံ၏ အတွေ့အကြုံများ

ဒေသတွင်း စွမ်းပကားတိုးတက်စေမှုဆိုင်ရာ KWAT ၏
အတွေ့အကြုံများ

တင်ပြဆွေးနွေးသူ

Jessica Nhkum

အထွေထွေ အတွင်းရေးမှူး

ကချင် အမျိုးသမီးများအဖွဲ့၊ ထိုင်းနိုင်ငံ

KWAT ၏ လုပ်ငန်းများ

- ရည်မှန်းချက်- ကချင် လူမှုဝန်းကျင်တွင် အမျိုးသမီးများ နှင့် ကလေးသူငယ်ဘဝများ တိုးတက်စေရန်
- ကချင်အမျိုးသမီးများ၏ စွမ်းပကားတိုးတက်စေရေး နှင့် ဖွံ့ဖြိုးစေရေး
- စီမံကိန်းများ- လူကုန်ကူးမတိုက်ဖျက်ရေး စီမံကိန်း၊ ကျန်းမာရေး စီမံကိန်း၊ စွမ်းဆောင်ရည်မြှင့်တင်မှု စီမံကိန်း၊
- လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ခြင်း နှင့် သုတေသန စီမံကိန်း
- စီမံကိန်းလုပ်ငန်းစဉ်များအား ဒေသတွင်းကိုက်ညီမှုရှိအောင် ဆောင်ရွက်မှု (Localization)-
- စီမံကိန်းတစ်ခုတစ်ခုစီတွင် အဆိုပြုလွှာ ရေးဆွဲသည့်လုပ်ငန်းစဉ်ထဲတွင် ထည့်သွင်းဒီဇိုင်းဆွဲထားသည်။



ဒေသတွင်း စွမ်းပကားတိုးတက်စေမှုဆိုင်ရာ KWAT ၏ မဟာဗိုလ်ဟာများ

- လူကုန်ကူးမှု နှင့် ကျား၊မအခြေပြု အကြမ်းဖက်မှု (GBV) ဖြစ်ရပ်များကို တုံ့ပြန်ဆောင်ရွက်ရန် ဒေသတွင်း ဆောင်ရွက်မည့် အဖွဲ့ငယ်များကို KWAT မှ ဖွဲ့စည်းသည်။

ဓါတ်ပုံ-ရှမ်းပြည်နယ် မြောက်ပိုင်း၊
မော်ဟန်တွင် ဒေသတွင်း ဆောင်ရွက်မည့်
အဖွဲ့ငယ်များနှင့် ပြန်လည်သုံးသပ်သည့်
အစည်းအဝေး



ဒေသတွင်း စွမ်းပကားတိုးတက်စေမှုဆိုင်ရာ KWAT ၏ လုပ်ငန်းများ

- တည်ရှိပြီးသား ဒေသတွင်း ဖွဲ့စည်းတည်ဆောက်မှုများအတွက် KWAT မှ နည်းပညာထောက်ပံ့မှု နှင့် အဆင့်မြှင့် ကျွမ်းကျင်မှု သင်တန်းများ ပေးသည်။
- ဥပမာအနေဖြင့် ဦးတည်ထားသည့် ဒေသများအတွင်း ကျေးရွာ ကျန်းမာရေးကော်မတီများ နှင့် ကျေးလက် ကျန်းမာရေးဆေးခန်းများကို အားကောင်းစေခြင်း



ဓါတ်ပုံ- မိုင်ကွန်းကျေးရွာ RHC တွင် M&E ပြုလုပ်ခြင်း



ဒေသတွင်း စွမ်းပကားတိုးတက်စေမှုဆိုင်ရာ KWAT ၏ လုပ်ငန်းများ

- ဒေသတွင်း ဘာသာရေး၊ ယဉ်ကျေးမှု နှင့် လူမှုရေး အသင်းအဖွဲ့များ၏ ဝန်ထမ်းများ သို့မဟုတ် အဖွဲ့ဝင်များကို လူ့အခွင့်အရေး၊ နိုင်ငံရေးရာ နှင့် အခြားသော ခေါင်းစဉ်များအတွက် (အခြေခံ နှင့် ဆရာပြုစံသင်တန်း/TOT) KWAT မှ သင်တန်းပေးသည်။



ဓါတ်ပုံ- မဲပေးသူများ ပညာပေးခြင်း TOT




ဒေသတွင်း စွမ်းပကားတိုးတက်စေမှုဆိုင်ရာ KWAT ၏ လုပ်ငန်းများ

- ဒေသတွင်း အစုအဖွဲ့များအတွက် ၎င်းတို့ ရပ်ရွာလူထုတွင်း ဝန်ဆောင်မှုများ ဆက်လက်ပေးစွမ်းနိုင်ရန် လိုအပ်သော စီမံကိန်း ပစ္စည်းများ နှင့် တခါတရံ ဘဏ္ဍာရေး အထောက်အပံ့များကို KWAT မှ ပေးသည်။



ခါတ်ပုံ-လွိုင်ဂျယ် (Loi Je) IDPs စခန်းမှ ဆေးခန်း



ဒေသတွင်းကိတ်ညီမရိုအောင် ဆောင်ရွက်မှု (LOCALIZATION) အတွက် HARP-F နှင့် လုပ်ဆောင်သော KWAT ၏ လုပ်ငန်းများ

- KWAT ၏ ကျန်းမာရေး စီမံကိန်းသည် ၂၀၀၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးလုပ်သားများ ဖြစ်လာစေရန် ဒေသတွင်း လူပေါင်း ၂၀ ဦးကို ၂၀၁၈ ခုနှစ်တွင် သင်တန်းပေးခဲ့သည်။
- KWAT ကို HARP-F မှ ထောက်ပံ့မှုရှိခဲ့စဉ်က ၂ နှစ်အတွင်း ကျန်းမာရေးလုပ်သား နောက်ထပ် ၂၀ ဦး
- ကို သင်တန်းပေးနိုင်ခဲ့သည်။



ဒေသတွင်းကိတ်ညီမှုရိုအောင် ဆောင်ရွက်မှု (LOCALIZATION) အတွက် HARP-F နှင့် လုပ်ဆောင်သော KWAT ၏ လုပ်ငန်းများ

HARP-F မှ
ထောက်ပံ့မှုဖြင့်
ကျန်းမာရေးလုပ်သား ဦး
ကြို
သင်တန်းပေးနိုင်ခဲ့သည်။




ဒေသတွင်းကိုက်ညီမှုရှိအောင် ဆောင်ရွက်မှု (LOCALIZATION)အတွက် HARP-F နှင့် လုပ်ဆောင်သော KWAT ၏ လုပ်ငန်းများ

ချင်းမိုင်တွင်
KWAT အဖွဲ့၏
ဘဏ္ဍာရေးစီမံခန့်
ခွဲမှု
အလုပ်ရုံအစည်း
အဝေး



ဒေသတွင်းကိတ်ညီမရှိအောင် ဆောင်ရွက်မှု (LOCALIZATION)အတွက် HARP-F နှင့် လုပ်ဆောင်သော KWAT ၏ လုပ်ငန်းများ

- HARP-F မှ ထောက်ပံ့မှု နှင့် အခြားသော KWAT၏ အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု တို့ဖြင့် ၊ နှစ်အတွင်း KWAT အဖွဲ့အစည်းဆိုင်ရာ မူဝါဒများ နှင့် စာရွက်စာတမ်းသည် ပိုမို တောင့်တင်းခိုင်မာလာခဲ့ပြီး ၎င်းသည် ဒေသခံ ရပ်ရွာလူထုအတွက် ပိုမိုတာဝန်ယူမှု တာဝန်ခံမှုရှိသော ဝန်ဆောင်မှုများ ပေးနိုင်သည့် KWAT ၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်စေခဲ့သည်။



ဒေသတွင်းကိုက်ညီမှုရရှိအောင် ဆောင်ရွက်မှု (LOCALIZATION) ဆိုင်ရာ KWAT ၏ လုပ်ငန်းစဉ်

- လူကုန်ကူးမှု နှင့် ကျား၊မအခြေပြု အကြမ်းဖက်မှု (GBV) ဖြစ်ရပ်များကို တုံ့ပြန်ဆောင်ရွက်ရန် ဒေသတွင်း ဆောင်ရွက်မည့် အဖွဲ့ငယ် ၁၃ ဖွဲ့ကို KWAT မှ ဖွဲ့စည်းပြီး ၎င်းတို့သည် ယခုတိုင် တက်ကြွစွာလုပ်ကိုင်နေကြ၍ ကျန်ရှိနေသေးသော အဖွဲ့ငယ်များကို စွမ်းပကားတိုးတက်စေရန် နှင့် လမ်းညွှန်ပေးရန် လိုအပ်နေဆဲ ဖြစ်သည်။
- ဒေသတွင်း လူများနှင့် ရွှေ့လျားနိုင်သော ဆေးခန်း ၂ ခု ကို တည်ထောင်ခဲ့သည်။
- ၆ လ ကြာမြင့်သော အလုပ်သင် သင်တန်းဖြင့် လူငယ်ပေါင်း ၁၂၀ ဦးကို သင်တန်းပေးခဲ့ပြီး ၎င်းတို့သည် ဒေသတွင်းအဖွဲ့အစည်း အသီးသီးတွင် လုပ်ကိုင်နေကြသည်။
- IDPs ဦးရေ ၁၅,၀၀၀ နီးပါးအတွက် ကင်းဆင်းကျန်းမာရေးအဖွဲ့ (outreach teams) ၃ ခုကို ကျန်းမာရေးလုပ်သားအင်အား ၁၈ ဦးဖြင့် ဖွဲ့စည်းခြင်း



သင်ယူလိုက်ရသည့် သင်ခန်းစာများ

- ဆွေးနွေးတိုင်ပင်မှု များစွာ လိုအပ်သည်
- လုပ်ငန်းများ/လှုပ်ရှားမှုများသည် လိုအပ်နေသည့် ကွာဟချက်များကို ဖြည့်ဆည်းပေးရမည်
- ဒေသတွင်း အာဏာပိုင်များ နှင့် လူထု၏ သဘောဆန္ဒသည် ဒေသတွင်းကိုက်ညီမှုရှိအောင် ဆောင်ရွက်မှု (Localization)အတွက် အဓိကကျသည်။
- လမ်းညွှန်ပေးရန် လိုအပ်ပြီး တခါတရံတွင် အတူ လျှောက်လှမ်းပြီး အတူလုပ်ကိုင်နိုင်ရန် (ထောက်ပံ့မှုများ) ပေးရန် လိုအပ်သည်။
- စိတ်ရှည်သီးခံမှု များစွာ လိုအပ်သည်



ဒေသတွင်းကိတ်ဆက်မှုအောင်ဆောင်ရွက်မှု (LOCALIZATION) မှသည် မြန်မာနိုင်ငံတွင်း ဖက်ဒရယ် ဒီမိုကရေစီဆီသို့!

